

မြန်မာနိုင်ငံရှေ့နေများကောင်စီ Burma Lawyers' Council



PO Box 144 Mae Sod Post Office Tak Province 63110 Thailand Tel : Fax (66) (055) : 542 910
E-mail : blcsan@ksc.th.com; Website : www.blc-burma.org

နိုင်ငံရေးပါတီတစ်ရပ်ကဲ့သို့ ဦးတည်လှုပ်ရှားလျှက်ရှိသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကို ဖျက်သိမ်းပေးရမည်ဖြစ်ကြောင်း ဥပဒေရေးရာသုံးသပ်ထုတ်ပြန်ချက်

၁။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းသည် ၁၉၉၃ ခုနှစ် စက်တင်ဘာလ (၁၅) ရက်နေ့တွင် အာဏာသိမ်းစစ်အစိုးရဖြစ်သော နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (ယခုနိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ) ၏ ဦးဆောင်ဦးရွက်ပြုဖွဲ့စည်းမှုကြောင့် စတင်ပေါ်ပေါက်လာခြင်းဖြစ်သည်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၆/၈၈ အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေအရ တည်ထောင်ထားခြင်းဖြစ်သည်ဟု ဆိုကာ လူမှုရေးလုပ်ငန်းများကိုသာ သီးသန့်ဆောင်ရွက်မည်ဟူသော ရည်ရွယ်ချက်ဖြင့် ပြည်ထောင်ရေး ဝန်ကြီးဌာနတွင် မှတ်ပုံတင်ထားခဲ့ခြင်းဖြစ်သည်။

၂။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းသည် ၁၉၈၈ ခုနှစ် အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေဖြင့် ကိုက်ညီမှုမရှိကြောင်း အောက်ပါအတိုင်း တွေ့ရှိရသည်။

၁၉၈၈ ခုနှစ် အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေအခန်း ၃၊ ဖွဲ့စည်းခွင့်မရှိသော အသင်းအဖွဲ့များ ခေါင်းစဉ် ပါပုဒ်မ- ၅ "အောက်ပါအသင်းအဖွဲ့များကို ဖွဲ့စည်းခြင်းမပြုရ။ ဖွဲ့စည်းထားပြီးလျှင်လည်း လှုပ်ရှားခြင်းမပြုရ။ ဆက်လက် ရပ်တည်ခွင့်မရှိစေရ-

- (က) -----
- (ခ) -----
- (ဂ) -----

(ဃ) နိုင်ငံတော်အုပ်ချုပ်ရေးယန္တရား ရှိပြည်သူ့တပ်မတော်သားများ မြန်မာနိုင်ငံရဲတပ်ဖွဲ့ စသော ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၊ ပြည်သူ့ဝန်ထမ်းအဖွဲ့အစည်းအသီးသီး၊ နိုင်ငံပိုင်စီးပွားရေးဘုတ်၊ ကော်ပိုရေးရှင်းနှင့် အဖွဲ့အစည်းအသီးသီးမှ ဝန်ထမ်းများ သို့မဟုတ် ဝန်ထမ်းများပါဝင်ဖွဲ့စည်းထားပြီး နိုင်ငံရေးအသင်းအဖွဲ့တစ်ခုခု၏ ဩဇာခံယူသော သို့မဟုတ် နိုင်ငံရေးအသင်းအဖွဲ့တစ်ခုခုနှင့် ဆက်သွယ်ဆောင်ရွက်သော အသင်းအဖွဲ့။"

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း၏ နာယက အပါအဝင် အသင်းဝင်များထဲတွင် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့ဝန်ထမ်းများပါဝင်လျက် ရှိသောကြောင့်လည်းကောင်း၊ စစ်အုပ်စုစစ်အာဏာရှင်စနစ်၏ကိုက်ညီမှုမရှိကြောင်းဖြစ်နေသောကြောင့် လည်းကောင်း၊ အထက်ဖော်ပြပါ ဥပဒေပြဌာန်းချက်များဖြင့် ကိုက်ညီမှုမရှိကြောင်း၊ အထက်ဖော်ပြပါ ဥပဒေပြဌာန်းချက်ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ၏ နာယက ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုယ်တိုင် ဦးဆောင်ဖောက်ဖျက်ကျူးလွန်နေခြင်း ဖြစ်ကြောင်း တွေ့ရှိရသည်။

၃။ အသင်း၏ မူလရည်ရွယ်ချက်ဖြင့် ကိုက်ညီမှုမရှိသော လှုပ်ရှားမှုများကို အောက်ပါအတိုင်း တွေ့ရှိရသည်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းဝင်များသည် ၁၉၉၆ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်နေ့တွင် ရန်ကုန်မြို့ဗဟန်းမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ရှေ့တွင်လည်းကောင်း၊ ၂၀၀၃ ခုနှစ် မေလ (၃၀) ရက်နေ့တွင် ဒီပဲယင်း၌လည်းကောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌဦးတင်ဦးနှင့် အထွေထွေအတွင်းရေးမှူးဒေါ်အောင်ဆန်းစုကြည်တို့၏ ယာဉ်တန်းကို ဝန်းတိုက်ခိုက်လုပ်ကြံသတ်ဖြတ်ခဲ့ကြ သည်။

၂၀၀၇ခုနှစ်၊ဇူလိုင်လ (၁၈)ရက်နေ့တွင်ဟင်္သာတမြို့နယ်အုတ်ပုံကျေးရွာဘုန်းကြီးကျောင်းအနီး၌လူ့အခွင့်အရေးပညာပေးလှုပ်ရှားသူများ ဖြစ်ကြသည့် ဦးမြင့်နိုင်နှင့်ကိုမောင်မောင်လေးတို့ကို ဝိုင်းဝန်းတိုက်ခိုက်ခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံတဝှမ်းလုံး၌ ပြည်သူ့လူထုအများစု၏ လုံခြုံမှုကို အကြမ်းဖက်လုပ်ရပ်များဖြင့် အဆက်မပြတ် ကျူးလွန်လျက်ရှိကြောင်းတို့ကို သတင်းမီဒီယာများမှထုတ်လွှင့်ပေးမှု ကြောင့်ကြားသိနေရသည်။

အထက်ဖော်ပြပါ လုပ်ဆောင်ချက်များအရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းသည် ပြည်သူ့အကျိုးပြုလူမှုရေးသီးသန့်ကိုသာ လုပ်ကိုင်ဆောင်ရွက်နေခြင်းလုံးဝမဟုတ်သည့်အပြင် အကြမ်းဖက်လုပ်ရပ်များဖြင့် ပြည်သူ့လူထု၏အကျိုးပျက်စီးရာပျက်စီးကြောင်းကိုစစ်အစိုးရအလိုကျ၊ စစ်အာဏာရှင်စနစ်၏နိုင်ငံရေးခါးပိုက်ဆောင် အသင်းအဖွဲ့တစ်ရပ်အနေဖြင့်ပြစ်မှပေါင်းများစွာကိုကျူးလွန်ထားကြောင်းတွေ့ရှိရပေသည်။

၄။ အသင်း၏မျက်မှောက်ကာလလှုပ်ရှားမှုများကိုအောက်ပါအတိုင်းတွေ့ရှိရသည်။

၂၀၀၅ ခုနှစ် ဒီဇင်ဘာလ (၆) ရက်နေ့တွင် ရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလမ်း ရှိပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း ဗဟိုဌာနချုပ်တွင်ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ “နိုင်ငံရေးအခြေအနေနှင့်လူထုဆန္ဒ အပေါ်မူတည်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကိုနိုင်ငံရေးပါတီတရပ်အဖြစ် ပြောင်းလဲဖွဲ့စည်းကောင်း ဖွဲ့စည်းမည်” ဟု ဗိုလ်ချုပ်ဌေးဦး ကပြောဆိုရှင်းလင်းခဲ့သည်။

ထို့ပြင်ရန်ကုန်မြို့တော်ဝန်ပိုလ်မှူးချုပ်အောင်သိန်းလင်းမှ ရန်ကုန်မြို့တော် စည်ပင်သာယာရေးပိုင် အငှားယာဉ် (CITY TAXI)များ A ၇ ရန်ကုန်တိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကို ၂၀၀၈ခု၊ ဇူလိုင်လ (၂၄) ရက်နေ့တွင် နိုင်ငံရေးစည်းရုံး လှုပ်ရှားမှုများလုပ်ဆောင်ရန် လွှဲပြောင်းပေး A ၆ လိုက်ကြောင်း၊ ဗိုလ်မှူးချုပ် A ၇ သိန်းလင်းသည်ပင် A များပြည်သူထံမှကောက်ခံထားသည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးအဖွဲ့ ပိုင်ငွေများဖြင့် ၂၀၁၀ ရွေးကောက်ပွဲကာလတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းကဖွဲ့စည်း ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများကိုမဲပေးရန် A ကြိုမဲဆွယ်ပွဲများ ပြုလုပ်နေကြောင်း သိရှိရပေသည်။¹

၅။ ဥပဒေရေးရာသုံးသပ်ချက်

သို့ဖြစ်ပါသောကြောင့် -
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းသည်-

(က) ၁၉၀၈ခုနှစ်မတရားသင်းဥပဒေပုဒ်မ-၁၅- (၂)(က) ကိုချိုးဖောက်ကာ A ကြမ်းဖက်သောင်းကျန်းမှုများကိုကျူးလွန် ခဲ့သောကြောင့်လည်းကောင်း- ၁၉၈၈ခုနှစ် A သင်းအဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာဥပဒေပုဒ်မ- ၅ (ဃ) ကိုဖောက်ဖျက် ကျူးလွန်ခြင်းကြောင့်လည်းကောင်း၊ A ၇ကာပိုင်များအ နေဖြင့် တရားဥပဒေစိုးမိုးရေးကို A မှန်တကယ်လေးစား မြတ်နိုးသည် ဆိုပါက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကိုဖျက်သိမ်းရမည်ဖြစ်ကြောင်းနှင့်

(ခ) နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ A မိန့် A မှတ် ၃/၈၈ A ရ မည်သည့် ပါတီမှပြည်သူ့ဘဏ္ဍာငွေဖြင့်ရပ်တည်လှုပ်ရှားခွင့် မရှိ၊ “ပြည်သူ့ဝန်ထမ်းများသည် နိုင်ငံတော် A ပေါ်သစ္စာထား ပြည်သူ့တာဝန်ကိုသာ ထမ်းဆောင်ရမည်။ မည်သည့် နိုင်ငံရေးပါတီ A ဖွဲ့ A စည်းဝင်မှုမဖြစ်စေရ” “ဝန်ထမ်းများပါတီနိုင်ငံရေးနှင့် ကင်းရှင်းစွာပြုမူနေထိုင်ခြင်း ဆိုင်ရာ နဝတ A မိန့် A မှတ် ၁/၉၁” A ရလည်းကောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး A သင်းသည် A ထက် ဖော်ပြပါဥပဒေနှင့် A မိန့်တို့ကို A ထင် A ရှားချိုး ဖောက်ကျူးလွန်လျက် ရှိပါသဖြင့် တရားဝင်နိုင်ငံရေးပါတီတရပ် A ဖြစ်ရပ်တည် နိုင်ခွင့်ရှိမည် မဟုတ်ကြောင်း ဥပဒေရေးရာသုံးသပ်ချက် ထုတ်ပြန် A ပါပါသည်။

¹ ခေတ်ပြိုင်သတင်းစဉ် ၂၀၀၉ မတ်လ ၂၇ရက်

မြန်မာနိုင်ငံ ရှေ့နေများကောင်စီ

နေ့စွဲ - မတ် (၃၁) ရက်၊ ၂၀၀၉ ခုနှစ်

A သေးစိတ်သိလိုပါလျှင် ဆက်သွယ်ရန် ဦးမျိုး (086216 0108) တာဝန်ခံ ဥပဒေရေးရာ သုံးသပ်ရေးA ဖွဲ့